



# YANGON STOCK EXCHANGE

ရန်ကုန်စတော့အိတ်ချိန်းမှထုတ်ဝေသောသုံးလပတ်သတင်းလွှာ

YSX Quarterly E-Newsletter

### WHAT'S INSIDE THIS ISSUE:

(July မှ September ) သုံးလပတ်သတင်းများ

ရန်ကုန်စတော့အိတ်ချိန်းမှ "YSX STOCK INVESTMENT VIRTUAL SERIES 2021" ထုတ်လွှင့်မည်

"၂၀၂၁ခုနှစ်၊ ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေ" အရ အရင်းအနှီးဈေးကွက် အတွက် အခွန်သက်သာခွင့်အလားအလာများ

စာရင်းဝင်ကုမ္ပဏီများ၏စတုတ္ထသုံးလပတ် အတွင်း အရေးကြီးထုတ်ပြန်ချက်များ pg.2

EFR

7|JULY 2021

၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် ကုမ္ပဏီအုပ်စုတစ်ခုလုံး၏ စာရင်းမစစ်ဆေးရသေးသောနှစ်ဝက်ဘဏ္ဍာရေး အစီရင်ခံစာအားထုတ်ပြန်ခြင်း

16|JULY 2021

၂၀၂၀-၂၁ နှစ်ဝက်ဘဏ္ဍာရေးရလဒ်များအပေါ် စီမံခန့်ခွဲမှုအဖွဲ့မှ ဆွေးနွေးမှုနှင့် လေ့လာဆန်းစစ်မှု အစီရင်ခံစာအားထုတ်ပြန်ခြင်း

FMI

2|AUGUST 2021

ဒါရိုက်တာနှင့် အလှည့်ကျဒါရိုက်တာတာဝန်မှ နှုတ်ထွက်ခြင်း၊ ခန့်အပ်ခြင်း

TMH

11|AUGUST 2021

လွတ်လပ်သော သီးခြား ဒါရိုက်တာတစ်ဦးနှုတ်ထွက်ခြင်း

FPB

22|SEPT 2021

၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် အတွက် အစုရှယ်ယာခံစားခွင့်ရှိသည့် အစုရှယ်ယာရှင်စာရင်း သတ်မှတ်ခြင်း

MCB

24|SEPT 2021

နှစ်ဝက်ကြားဖြတ်(အကျဉ်းချုံး)ဘဏ္ဍာရေးရှင်းတမ်းများအား ထုတ်ပြန်ခြင်း



### "YSX STOCK INVESTMENT VIRTUAL SERIES 2021"

ရန်ကုန်စတော့အိတ်ချိန်း၏ YOUTUBE CHANNEL မှတစ်ဆင့် ၂၀၂၁ ခုနှစ် အတွင်း စတော့ဈေးကွက်အတွင်း ဖြစ်ပေါ်တိုးတက်မှုများ၊ စာရင်းဝင်ကုမ္ပဏီများနှင့် ငွေချေးသက်သေခံ လက်မှတ် ကုမ္ပဏီများ၏ဖြစ်ပေါ်တိုးတက်မှုများအား စတော့ရှယ်ယာကို စိတ်ပါဝင်စားသော ရင်းနှီးမြုပ်နှံသူများ၊ စီးပွားလုပ်ငန်းရှင်များနှင့် အများပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍ "YSX STOCK INVESTMENT VIRTUAL SERIES 2021" ခေါင်းစဉ်ဖြင့် စတော့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အခန်းဆက် ဗီဒီယိုများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ရိုက်ကူးထုတ်လွှင့်သွားမည်ဖြစ်ပါသည်။

### ၂၀၂၁ခုနှစ် "ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေ"အရ အရင်းအနှီးဈေးကွက်အတွက် အခွန်သက်သာခွင့်အလားအလာ

၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို (၃၀-၉-၂၀၂၁) နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။ ယင်းဥပဒေ၏အခန်း (၆)၊ ပုဒ်မ (၁၄) (ဃ)၊ ဇယား အမှတ်စဉ် (၂၀) အရ အရင်းအနှီးဈေးကွက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအား ကုန်သွယ်လုပ်ငန်းခွန် စည်းကြပ်ခြင်းမှ ကင်းလွတ်ခွင့် ပြုထားပါသည်။ ထို့ပြင် အခန်း (၇)၊ ပုဒ်မ (၂၃) (က) အရ ကော်ပိုရိတ် ဝင်ငွေခွန် စည်းကြပ်ခြင်းအား (၂၅) % မှ (၂၂) % သို့ လျော့ချထားပြီး၊ ပုဒ်မ (၃၁) (ခ-၂) အရ ငွေချေးသက်သေခံလက်မှတ် ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းသည့် ဝင်ငွေခွန်ကိစ္စရပ်များကို "စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဝင်ငွေခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့်များပြုနိုင်သည်" ဟု ပြဋ္ဌာန်းထားပါသည်။ သို့ပါ၍ ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများအတွက် အခွန်သက်သာခွင့် ထပ်မံရရှိမည့် အလားအလာများ ရှိပါသည်။ဥပဒေအပြည့်အစုံကို အောက်ပါ LINK ကိုနှိပ်၍ ကြည့်ရှုနိုင်ပါသည်။

[HTTPS://WWW.IRD.GOV.MM/SITES/DEFAULT/FILES/2021\\_UTL.PDF](https://www.ird.gov.mm/sites/default/files/2021_utl.pdf)

# LISTED COMPANY UPDATES (Q4-2021)

FMI  
21/AUGUST 2021

ဒါရိုက်တာနှင့် အလှည့်ကျဒါရိုက်တာတာဝန်မှ နှုတ်ထွက်ခြင်း၊ ခန့်အပ်ခြင်း

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့တွင် FIRST MYANMAR INVESTMENT PUBLIC CO., LTD (FMI) ၏ ဒါရိုက်တာအဖွဲ့မှ အမှုဆောင်မဟုတ်သော ဒါရိုက်တာ MR. FERNANDO MIRANDA ZOBEL DE AYALA နှင့် ၎င်း၏ အလှည့်ကျဒါရိုက်တာ MR. JOSE TEODORO K. LIMCAOCO တို့ နှုတ်ထွက်မည်ဖြစ်ပြီး အမှုဆောင်မဟုတ်သော ဒါရိုက်တာ အသစ်အဖြစ် MR. CÉZAR PERALTA CONSING နှင့် ၎င်း၏ အလှည့်ကျဒါရိုက်တာ အဖြစ် MR. ALBERTO MACAPINLAC DE LARRAZABAL တို့အား ခန့်အပ်မည်ဖြစ်ကြောင်းထုတ်ပြန်ထားပါသည်။ ထုတ်ပြန်ချက်အပြည့် အစုံကို အောက်ပါ LINK ကိုနှိပ်၍ ကြည့်ရှုနိုင်ပါသည်။

[HTTPS://YSX-MM.COM/WP-CONTENT/UPLOADS/2021/08/DD\\_00001\\_20210802.PDF](https://ysx-mm.com/wp-content/uploads/2021/08/DD_00001_20210802.PDF)

TMH  
11/AUGUST 2021

လွတ်လပ်သော သီးခြား ဒါရိုက်တာတစ်ဦးနှုတ်ထွက်ခြင်း

TMH TELECOM PUBLIC CO., LTD. ၏ လွတ်လပ်သော သီးခြား ဒါရိုက်တာတစ်ဦး ဖြစ်သူ ဦးစိန်ဝင်း သည် ရှုတ်တရက်ကွယ်လွန်သွားပါ၍ ၎င်း၏တာဝန်မှ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့မှစ၍ နှုတ်ထွက် အနားယူစေမည်ဖြစ်ပြီး ၎င်းတာဝန်ယူထားသော စာရင်းစစ်ကော်မတီ ဥက္ကဋ္ဌ နေရာတွင် လွတ်လပ်သော သီးခြား ဒါရိုက်တာတစ်ဦး ဖြစ်သူ ဦးသိန်းဇော်မှ ဆက်လက်တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။ ထုတ်ပြန်ချက်အပြည့် အစုံကို အောက်ပါ LINK ကိုနှိပ်၍ ကြည့်ရှုနိုင်ပါသည်။

[HTTPS://YSX-MM.COM/WP-CONTENT/UPLOADS/2021/08/DD\\_00005\\_20210811.PDF](https://ysx-mm.com/wp-content/uploads/2021/08/DD_00005_20210811.PDF)

FPB

22|SEPT 2021

၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် အတွက် အစုရှယ်ယာခံစားခွင့်ရှိသည့် အစုရှယ်ယာရှင်စာရင်း သတ်မှတ်ခြင်း

ပထမပုဂ္ဂလိကဘဏ်၏ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် အတွက် အမြတ်ဝေစုခံစားခွင့်ရှိသည့် အစုရှယ်ယာရှင်စာရင်းအား အတည်ပြုရန် RECORD DATE အဖြစ် (၆-၁၀-၂၀၂၁) နေ့ကို သတ်မှတ်ပြီး LAST DAY TO TRADE မှာ (၃၀-၉-၂၀၂၁) နေ့အဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ထားပါသည်။ ထုတ်ပြန်ချက် အပြည့်အစုံကို အောက်ပါ LINK ကိုနှိပ်၍ ကြည့်ရှုနိုင်ပါသည်။

[HTTPS://YSX-MM.COM/WP-CONTENT/UPLOADS/2021/09/DD\\_00004\\_20210922.PDF](https://ysx-mm.com/wp-content/uploads/2021/09/DD_00004_20210922.PDF)

MCB

24|SEPT 2021

နှစ်ဝက်ကြားဖြတ်(အကျဉ်းချုံး)ဘဏ္ဍာရေးရှင်းတမ်းများအား ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံသားများဘဏ်မှ (၃၁-၃-၂၀၂၁) ရက်နေ့တွင်ကုန်ဆုံးသော (၆) လတာကာလအတွက် ကြားဖြတ်(အကျဉ်းချုံး)ဘဏ္ဍာရေးရှင်းတမ်းများအား အများပြည်သူသိရှိစေရန် (၂၄-၉-၂၀၂၁) နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အပြည့်အစုံကို အောက်ပါ LINK ကိုနှိပ်၍ ကြည့်ရှုနိုင်ပါသည်။

[HTTPS://YSX-MM.COM/WP-CONTENT/UPLOADS/2021/09/DD\\_00003\\_20210924.PDF](https://ysx-mm.com/wp-content/uploads/2021/09/DD_00003_20210924.PDF)

EFR

7|JULY 2021

၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် ကုမ္ပဏီအုပ်စုတစ်ခုလုံး၏ စာရင်းစစ်မစစ်ဆေးရသေးသော နှစ်ဝက်ဘဏ္ဍာရေးအစီရင်ခံစာအားထုတ်ပြန်ခြင်း

EVER FLOW RIVER GROUP PUBLIC CO., LTD (EFR) ကုမ္ပဏီသည် ၂၀၂၀-၂၁ ဘဏ္ဍာနှစ် အတွက် ကုမ္ပဏီ အုပ်စုတစ်ခုလုံး၏ စာရင်းစစ် မစစ်ဆေးရသေးသော နှစ်ဝက်ဘဏ္ဍာရေးအစီရင်ခံစာအား (၇-၇-၂၀၂၁) တွင် အများပြည်သူသို့ ထုတ်ပြန်ကြေညာခဲ့ပါသည်။ အစီရင်ခံစာအပြည့်အစုံကို အောက်ပါ LINK ကိုနှိပ်၍ ကြည့်ရှုနိုင်ပါသည်။

[HTTPS://YSX-MM.COM/WP-CONTENT/UPLOADS/2021/07/DD\\_00006\\_20210707.PDF](https://ysx-mm.com/wp-content/uploads/2021/07/DD_00006_20210707.PDF)

EFR

16|JULY 2021

၂၀၂၀-၂၁ နှစ်ဝက်ဘဏ္ဍာရေးရလဒ်များအပေါ် စီမံခန့်ခွဲမှုအဖွဲ့မှ ဆွေးနွေးမှုနှင့် လေ့လာဆန်းစစ်မှု အစီရင်ခံစာအားထုတ်ပြန်ခြင်း

EVER FLOW RIVER GROUP PUBLIC CO., LTD (EFR) ကုမ္ပဏီသည် ၂၀၂၀-၂၁ နှစ်ဝက် ဘဏ္ဍာရေးရလဒ်များအပေါ် စီမံခန့်ခွဲမှုအဖွဲ့မှ ဆွေးနွေးမှုနှင့် လေ့လာဆန်းစစ်မှု အစီရင်ခံစာအား အများပြည်သူသို့ (၁၆-၇-၂၀၂၁) နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အစီရင်ခံစာအရ ယခင်နှစ်ဝက်ဘဏ္ဍာရေးကိန်းဂဏန်းများနှင့် နှိုင်းယှဉ်သုံးသပ်ထားပြီး ကုမ္ပဏီအုပ်စု တစ်ခုလုံး၏ ၂၀၂၀-၂၁ နှစ်ဝက် စုစုပေါင်းဝင်ငွေ (REVENUE) ရရှိမှု မှာ ယခင် နှစ်ဝက်ထက် ၃၃% တိုးတက်လာခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု တတိယလှိုင်း အခြေအနေကြောင့် ၁၄၃ သန်းအရှုံးပေါ်ခဲ့ပါသည်။ အသေးစိတ်ကို အောက်ပါ LINK ကိုနှိပ်၍ ကြည့်ရှုနိုင်ပါသည်။

[HTTPS://YSX-MM.COM/WP-CONTENT/UPLOADS/2021/07/DD\\_00006\\_20210716.PDF](https://ysx-mm.com/wp-content/uploads/2021/07/DD_00006_20210716.PDF)


## STATISTICS AT A GLANCE (MAIN BOARD)

စတုတ္ထသုံးလပတ်အတွင်းရန်ကုန်စတော့အိတ်ချိန်းဈေးကွက်အခြေအနေ	Q3-2021 (April - June)	Q4-2021 (July - Sept)	% Change
အရောင်းအဝယ်ပြုလုပ်သည့် ရက်စုစုပေါင်း	57	56	
စာရင်းဝင်စတော့ရှယ်ယာအရေအတွက်	7	7	
(30-09-2021) စတော့အညွှန်းကိန်း (MYANPIX)	414.03	402.14	(3)%
အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေစုစုပေါင်း	200902	279399	39%
နေ့စဉ်ပျမ်းမျှအရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေ	3525	4989	42%
အရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)	1143.11	1329.16	16%
နေ့စဉ်ပျမ်းမျှအရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုး (ကျပ်သန်းပေါင်း)	20.05	23.73	18%
(30-09-2021) ဈေးကွက်တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)	720,248	699,575	(3)%

## QUARTERLY STOCK PERFORMANCE (Q4-2021)


စတုတ္ထသုံးလပတ်အတွင်းစတော့ရှယ်ယာများ၏ဈေးအတက်အကျအားတင်ပြခြင်း

FMI




ရှယ်ယာစောင်ရေစုစုပေါင်း- 53823  
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)- 478.26

MTSH




ရှယ်ယာစောင်ရေစုစုပေါင်း- 189558  
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)- 600.11

MCB




ရှယ်ယာစောင်ရေစုစုပေါင်း- 2369  
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)- 18.50

FPB




ရှယ်ယာစောင်ရေစုစုပေါင်း- 7602  
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)- 155.37

TMH




ရှယ်ယာစောင်ရေစုစုပေါင်း- 17841  
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)- 48.32

EFR




ရှယ်ယာစောင်ရေစုစုပေါင်း- 6068  
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)- 18.02

AMATA



ရှယ်ယာစောင်ရေစုစုပေါင်း- 2138  
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)- 10.57

MYANPIX



ရှယ်ယာစောင်ရေစုစုပေါင်း- 279399  
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)- 1329.16